

ကုန်းထ က၊ <kon: htat> ①用力挣扎坐起 ③(因热涨冷缩而)鼓起

ကုန်းထိကရုံး န၊ <kon: hti' g-yon> 【植】含羞草 *Mimosa pudica*, Linn (sensitive plant; Humble plant)

ကုန်းနီး န၊ <kon: hni> 鞍, 驮鞍 (参见ကကြီး:图)

ကုန်းနီးကျောကွဲ န၊ <kon: hni: kyaw: gwe> 鞍垫

ကုန်းနီးကွဲ န၊ <kon: hni: gwe> 鞍垫

ကုန်းပေါ်ဖုတ် န၊ <kon: baw phout> = ကျွန်းပျော

ကုန်းပိုး က၊ <kon: po> ①背, 背负 ②骑(在人背上)

ကုန်းပေါက် က၊ <kon: paut> ①骑马时腿部被鞍子擦伤 ②马背被鞍子擦伤

ကုန်းပေါင် န၊ <kon: baun> 土岗

ကုန်းပတ် န၊ <kon: bat> ①钉在船舷上的木条 ②甲板, 舱板, ဦး ~ 前甲板 / ~ ပေါက် 舱口 / ပဲ ~ 后甲板 / ~ အံပံး 舱口盖 / ~ ထိုးသည်။ 安装甲板, 钉甲板。

ကုန်းပတ်ကြီး န၊ <kon: bat kyo> = ဝမ်းပတ်ကြီး

ကုန်းပျဉ်းမ န၊ <kon: pyin: ma'> ①【植】紫薇属植物 *Lagerstroemia Flos-Reginae* ②【动】一种鸟名

ကုန်းပြု က၊ <gon: pyu> ①挑拨离间 ②进谗言: ~ သောစကားကိုမယုံပါနှင့်။ 别相信挑拨离间的话。

ကုန်းပြင် န၊ <kon: byin> 平原

ကုန်းပြင်မြင့် န၊ <kon: byin myin> 高原

ကုန်းပြန် က၊ <kon: pyan> (衣服)翻新

ကုန်းပွင့် က၊ <gon: pwin> (俚)生小孩

ကုန်းဖီ န၊ <kon: phi> (方)架在梁上的横木(上面铺地板)

ကုန်းဘောင် န၊ <kon: baun> (船)跳板: ~ ချသည်။ 或 ~ ထိုးသည်။ 搭跳板。

ကုန်းဘောင်ခေတ် န၊ <kon: baun khit> 贡榜王朝(缅甸的最后一个王朝)

ကုန်းမ န၊ <kon: ma'> ①驼背的女人 ②(古)女佣人, 女仆人 ③大陆④<gon: ma'> 爱拨弄是非的女人

ကုန်းမကြီး န၊ <kon: ma' gyi> 【地】大陆

ကုန်းမော် န၊ <kon: maw> 高地

ကုန်းမြေ န၊ <kon: myei> 旱田

ကုန်းမြင့် န၊ <kon: myin> 高原: ~ ဒေသ 【地】高原地区

ကုန်းရိုး န၊ <kon: yo> ①土岗 ②脊椎

ကုန်းရုန်း က၊ <kon: yon> 埋头, 竭尽全力, 努力: ~ ပြီးလုပ်သည်။ 努力做; 力争。

ကုန်းရို က၊ <gon: shi'> (俚)怀孕

ကုန်းလေညွှင်း န၊ <kon: lei hnyin> (从陆地吹向海洋的) 陆风

ကုန်းလမ်း န၊ <kon: lan> 陆路: ~ ခရီး 陆路, 陆路交通

ကုန်းလယ်စီး န၊ <kon: le zi> 缅甸古时一种象兵(指骑在象背正中者, 与 နေ့ကပ်စီး 相对而言)

ကုန်းလျား န၊ <kon: lya> (方)横梁

ကုန်းလျှော န၊ <kon: shaw> 斜坡

ကုန်းသည် န၊ <gon: dhe> 从中挑拨者

ကုန်းသွယ် က၊ <gon: thwe> = ကုန်းချော

ကပ် I န၊ <kat> ①【佛】劫波, 劫。分: အာယုကပ် 一生 အန္တရကပ် 小劫 အသင်္ချေယျကပ် 无央数劫和 မဟာကပ် 大劫 ②【佛】劫数, 灾, 有三灾之说, 即: သတ္တန္တရကပ် 刀兵灾 ရောဂန္တရကပ် 病疫灾 ဒုဗ္ဗိန္တန္တရကပ် 饥谨灾 ③世界 ④灾难, 危难 ⑤粗竹篾编的席片 ⑥(抬病人或死人用的) 担架 II က၊ <kat> ①靠近, 挨近, 接近; 紧: နေထွက်ကနေဝင် အိမ်ကိုမ ~ လိုပါ။ 整天不愿着家。 / အချိန် ~ နေပီပီ။ 时间太紧了。 / ပထမပွဲတွင်အမှတ်အနည်းငယ်နှင့် ~ ရှုံးလေ၏။ 第一局以很接近的比分输掉了。 ②粘贴, 粘住: ကြော်ငြာမ ~ ရ။ 禁止招贴。 ③斤斤计较 ④【佛】供奉, 敬奉(菩萨、僧侣): ဆွမ်း ~ သည်။ 敬奉斋饭。 ⑤【佛】坐夏, 结夏安居 ⑥巴结: ခေါင်းဆောင်ကို ~ ရှင်အောက်လက်ငယ် သားကိုမိတ်တတ်၏။ 善于媚上欺下。

ကပ်ကိုး က၊ <kat ko> (罕)借口, 推托

ကပ်ကျော် က၊ <kat kyaw> 摆脱三灾之祸(指免遭兵刀、病疫、饥谨之灾)

ကပ်ကျစ် န၊ <kat kyit> 坐垫

ကပ်ကြီးသုံးပါး န၊ <kat kyi: thon: ba> 三灾, 指: သတ္တန္တရကပ် 兵刀灾 ရောဂန္တရကပ် 病疫灾 ဒုဗ္ဗိန္တန္တရကပ် 饥谨灾

ကပ်ခို က၊ <kat kho> ①投靠 ②寄人篱下 ③隐藏, 躲藏

ကပ်ချဉ်း က၊ <kat khyin> 靠近, 走近

ကပ်ငြိ က၊ <kat nyi> 沾上, 染上, 沾染上: ရောဂါ ~ သည်။ 染上疾病。 / သံယောဇဉ် ~ သည်။ 产生感情。

ကပ်စေးနဲ့ I က၊ <kat sei: hne:/kat si: hne> 吝啬, 小气 II န၊ <kat si: ne> ①吝啬鬼, 守财奴 ②【植】黄花稔 *Sidarhombifolia* ③【植】肖梵天花 *Urena lobata* ④【植】一种苍耳 *Xanthium strumarium* ⑤【植】牛蒡草, 野棉花, 也称 ရွှေထံတိုင်းပင် ⑥饴糖, 皮糖

ကပ်စွဲ က၊ <kat swe> = ကပ်ငြိ

ကပ်ဆေး က၊ <kat hsei> 【佛】三灾过后天降大雨

ကပ်ဆက် က၊ <kat hset> 献给, 呈上

ကပ်ဆိုင် က၊ <kat hsait> ①【佛】三灾降临 ②面临困境, 遇到困难: စီးပွားရေး ~ သည်။ 面临经济危机。

ကပ်ဆည်း က၊ <kat hsi> = ဆည်းကပ်

ကပ်တံဆိပ် န၊ <kat d-zeit> 带胶的印花税票

ကပ်တိုက် က၊ <kat tait> 大难临头, 灾难降临

ကပ်နာ န၊ <kat na> 【医】流行病, 瘟疫

ကပ်ပ န၊ <kat pa'> (方)伐木用大斧

ကပ္ပနာ/ကပ္ပနာ န၊ <kat p-na> ①穷苦人 ②(古)求施舍者, 乞丐